

မာတိကာ

- ၁။ နိဒါန်း
၂။ စာရေးသူ၏ အမှာစာ
၃။ ကျေးဇူးတင်ရွှေ
၄။ အခန်း(၁)
ထိရောက်တဲ့သင်ကြားခြင်း၊ သင်ယူခြင်းနည်းပညာများနှင့်
ပတ်သက်ပြီး အယုအဆအမြင် သဘောထားအပိုးပိုး
 - ပညာရေးပြုပြင်ပြောင်းလဲမှုများ၏ ဆရာ/ဆရာမများ၏ ၁၃
 - အရေးပါသောအခန်းကဏ္ဍတွင် တွေ့ရသည့်စိန်ခေါ်မှုများ
 - အလွတ်ကျက်မှတ်ခြင်းမှသည် တိတွင်ဖန်တီးနိုင်ခြင်း ၂၄
 - ဆရာ/ဆရာမများအား သင်ကြားပြသမှု၏ ပိုမိုတက်ကြသော ၃၅
 - စိတ်ဖြစ်လာစေရန် ဘယ်လိုပို့မှုတွေပြုလုပ်ပေးသင့်သလဲ
 - ဝေဖန်ပိုင်းခြားစဉ်းစားခြင်းကို မြှင့်တင်သော ၃၉
 - သင်ကြားမှု၏ သဘောသဘာဝ ၅၃
 - သင်ကြားမှုနည်းပညာဆိုတာ ဘာလဲ ၆၆
 - ကျေးဇူးသားပြဟိုပြသင်ကြားနည်းနှစ်ခုကြား ပညာရှင်၏ အယုအဆများ ၇၇

၅။ အခန်း(၂)

- ကျေးဇူးသားပြဟိုပြသင်ကြားမှုနည်းနှစ်ခုများ
 - ကျေးဇူးသားပြဟိုပြသင်ကြားမှုနည်းနှစ်ခုများ (Student-centred approaches)
 - စုစုမှုနည်းမှုကိုအခြေခံပြီး သင်ကြားမှု ၆၀
 - စုစုမှုနည်းမှုကိုအခြေခံပြီး သင်ကြားသည့် ၆၆
 - စုစုမှုနည်းမှုကိုအခြေခံပြီး သင်ကြားသည့် ၇၁
 - သုတေသနနည်းလမ်းများဖြင့် အစိအစဉ်တကျ သင်ကြား ၇၈
 - ပြဿနာများ၏ အရင်းအမြစ်ကိုရှာဖွံ့ဖြိုး လေ့လာ ၈၁
 - Cooperative and collaborative learning တို့ဖြင့် သင်ကြားမှုနည်းနှစ် ၈၇

အခန်း(၃)

- ကျေးဇူးသားများ၏ သင်ယူမှုကို အားပေးသော စစ်ဆေးခြင်း
နည်းစနစ်အပိုးပိုး
 - ကျေးဇူးသားများ၏ သင်ယူမှုကို စစ်ဆေးရခြင်း၏ ၉၃
 - အစိကရည်ချက်များ ၉၇
 - Assessment of Learning, Assessment for Learning and Assessment as Learning တို့၏ ကွဲပြားခြားနားချက်များ ၁၀၈
 - ကျေးဇူးသားများ၏ သင်ယူမှုကိုစစ်ဆေးခြင်း ၁၀၂
 - နည်းစနစ်အပိုးပိုး ၁၀၂
 - Formative assessment ကို အသုံးပြုနည်း ၁၀၃
 - Initial assessment ကို အသုံးပြုနည်း ၁၀၈
 - Self-assessment ကို အသုံးပြုနည်း ၁၁၂
 - Portfolio assessment ကို အသုံးပြုနည်း ၁၁၃
 - Summative assessment ဟူသည် ၁၁၃
 - Continuous assessment ကို ဘယ်လိုအောင်ရှုံးမှု ၁၁၄
 - ကျင့်သုံးနိုင်ပါသလဲ ၁၁၅
 - Grading system- ကျေးဇူးသားများအား အဆင့်သတ်မှတ်ပုံ ၁၁၅
 - နည်းစနစ်များ ၁၁၅
 - ကျေးဇူးသားများ၏ သင်ယူမှုကိုအားပေးသော စစ်ဆေးနည်း ၁၁၉
 - Rubric ကို ဘယ်လိုအသုံးပြုမှုလဲ ၁၁၉
 - References ၁၂၅